



မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့၏အကြံပြု ဆွေးနွေးပိုင်း ဖွင့်ပွဲ အခမ်းအနား တွင်ပြောကြားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ၏ အဖွင့် အမှာစကား နေပြည်တော်

ရက်စွဲ။ ။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်

"မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြု ဆွေးနွေးပိုင်း" သို့ တက် ရောက်လာကြတဲ့ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများ၊ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက အကြီးအကဲများ နှင့်တကွ ဂုဏ်သရေရှိ ကိုယ်စားလှယ် လူကြီးမင်းများအားလုံး အေးချမ်းသာယာမှု၊ ငြိမ်းချမ်းမှု အပြည့်အဝ ရရှိပါစေကြောင်း ဦးစွာမေတ္တာပို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

နိုင်ငံတော်အဆင့် ကျင်းပတဲ့ " မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ထွန်းကားရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့၏ အကြံပြု ဆွေးနွေးပိုင်း" ဖွင့်ပွဲ အခမ်းအနားမှာ အမှာစကား ပြောကြားခွင့် ရတဲ့အတွက် အထူးဘဲ ဝမ်းမြောက် ဂုဏ်ယူပါတယ်။ ဖိတ်ကြားတဲ့ အတွက်လည်း လည်းအထူးပင် ကျေးဇူးတင် ရှိပါတယ်။

အခုလို မတူကွဲပြားတဲ့ သာသာအယူဝါဒ အသီးသီးရဲ့ ခေါင်းဆောင်များ စုစည်းပြီး ငြိမ်းချမ်းရေး ဆိုတဲ့ ဘုံရည်မှန်းချက်အပေါ် ဆွေးနွေး အဖြေရှာကြတဲ့ ရည်ရွယ်ချက်ဟာ အင်မတန်မှ မွန်မြတ်လှပါတယ်။ ဘာသာတရားအားလုံးရဲ့ အခြေခံက လူသားဝါဒကို ဗဟိုပြုတဲ့ မေတ္တာတရား ဘဲဖြစ်ပါတယ်။ မေတ္တာတရား ထားနိုင်ရင် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ လျော့နည်းရပ်စဲသွားနိုင်မှာဖြစ်ပါတယ်။ သို့သော် မေတ္တာတရားထားတယ် ဆိုတာ အလျော့ပေးခြင်း၊ အရုံးပေးခြင်း မဟုတ်ပါဘူး။ မေတ္တာဖြင့် ရှုံးနိုင်ခြင်းဆိုတာမရှိဘဲ "မေတ္တာဖြင့် အောင်နိုင်ခြင်း" ဆိုတာ ဘာသာတိုင်းမှာ ပြဋ္ဌာန်း ထားပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခ တွေရဲ့ အခြေခံ အကြောင်းရင်းတွေဟာ မတူကွဲပြားမှု တွေကို လက်ခံ၊ အသိအမှတ်ပြုမှု၊ လေးစားမှု မရှိခဲ့တဲ့ ပြဿနာ

ဖြစ်ပါတယ်။ တနည်းအားဖြင့် လောကပါလ တရားမရှိမှု ကြောင့် ဖြစ်ပါတယ်။ အမျိုးသားရေးအရ၊ ယုံကြည်မှု ဘာသာတရားအရ၊ နေထိုင်ရာ ဒေသအရ မတူကွဲပြားမှုတွေ အကြားမှာ၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အစရှိသည့် အခြေခံတရားတွေ ကျင့်သုံးမှု အားနည်းခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီပဋိပက္ခ တွေကို နိုင်ငံရေးအရ၊ နည်းလမ်းတကျ၊ မဖြေရှင်းဘဲ အင်အားသုံး ဖြေရှင်းခဲ့တဲ့အတွက် နှစ်ရှည်လများ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရတယ်။ အကျိုးဆက်တွေက ပျက်စီးဆုံးရှုံးမှု၊ လူ့အသက် သေကြေဆုံးရှုံးမှု၊ ဆင်းရဲမွဲတေမှု၊ နာကျည်းမှု၊ မုန်းတီးမှု တွေကို ဖြစ်ပွားစေခဲ့တာကို မြင်တွေ့ ခဲ့ကြရပါတယ်။

ယနေ့ တချိန်မှာဆိုရင် ကျွန်တော်တို့ဟာ မိမိအမျိုးသားများရဲ့ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေး အတွက် နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်စွဲပြီး တိုက်ပွဲ ဝင်လာခဲ့တာကို ရပ်စဲပြီး သတ္တိရှိရှိနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ စားပွဲပေါ် တိုက်ပွဲနဲ့ ဆက်လက် ဆင်နွှဲနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ တနည်းအားဖြင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည် ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို ဖြစ်ပွားစေခဲ့တဲ့ အရင်းခံ အကြောင်းတရားများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး၊ အားလုံးလက်ခံနိုင်တဲ့ မိမိတို့နိုင်ငံနဲ့ ကိုက်ညီပြီး လက်တွေ့အကောင်အထည် ဖော်ဆောင် ကျင့်သုံးနိုင်တဲ့ နိုင်ငံရေး အဖြေကိုရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ် တရပ်ကို လက်တွေ့ စတင်ဆောင်ရွက်ခဲ့ ပါတယ်။

လက်တွေ့ ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ ပါဝင်တဲ့ အစုအဖွဲ့များအကြားမှာ မိမိတို့ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းအတွေ့အကြုံ၊ ကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်၊ လေ့လာ သင်ကြားလာခဲ့ရတဲ့ အကြောင်းအရာ အပေါ်အခြေခံပြီး မိမိတို့ရဲ့ သဘောထား၊ ရပ်တည်ချက်၊ မျှော်မှန်းချက် အပေါ်ရပ်တည် ဆွေးနွေး အဖြေရှာ ကြတဲ့အတွက် လည်း ဆွေးနွေးဘက်များအကြား အားလုံးကလက်ခံနိုင်တဲ့ နိုင်ငံရေး သဘောတူညီမှုအဖြေ ကိုရရှိဖို့ အခက်အခဲ၊ စိန်ခေါ်မှုများ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

ဒီလိုနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နေရာမှာ ကျွန်တော်ရဲ့ ကိုယ်တွေ့အရ သတ္တိ၊ ဗျတ္တိ ပိုပြီး လိုနေတာကို တွေ့ရပါတယ်။ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ မာန်မာနမထားခြင်း နဲ့အတူ စောစောက ကျနော်ပြောခဲ့သလို "မေတ္တာ တရား" ထားနိုင်ဖို့က လိုအပ်လာလို့ ဖြစ်ပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာ၊ သုတ္တံကျမ်း အခန်းကြီး(၁၆) အခန်းငယ် (၇) မှာ " လူကျင့်သော အကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏" ဟုဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကျင့်ကြံဆောင်ရွက်မှုများဟာ ဘုရားရဲ့အလိုတော်ဖြစ်တဲ့ မေတ္တာတရားနဲ့ ကိုက်ညီလို့ရှိရင် မိမိတို့ရဲ့ ဆန့်ကျင်ဖက်၊ ရန်သူ အကြား သင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကိုတည်ဆောက်ရာမှာ "အမုန်းတရား၊ အာဂတတရား" နဲ့ တည်ဆောက်လို့ မရပါဘူး။ အမုန်းတရား၊ မေတ္တာတရားဖြစ်သာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု၊ ရန်လိုမှု တွေ ရပ်စဲပြီး လူသားဝါဒဖြစ်တဲ့ "မေတ္တာ၊ ဂရုဏာ၊ ဥပက္ခာ၊ မုဒိတာ" တရားများကို ကိုင်စွဲ နိုင်ကြမယ်ဆိုရင် ပြည်တွင်းစစ် ပဋိပက္ခကြီးမှာ ပါဝင်ပတ်သက် နေကြတဲ့ "ဘက်" အားလုံး ဟာ "ငြိမ်းချမ်းရေး" အရသာကို ပထမဦးစွာ ခံစား ကြရမဲ့ သူဖြစ်တယ်။

ပဋိပက္ခကြောင့် နှစ်ရှည်လများ အတိဒုက္ခ ရောက်နေကြရတဲ့ တိုင်းရင်းသား၊ လူမျိုးပေါင်းစုံ တို့မှာလည်း "ငြိမ်းချမ်းရေး" အောက်မှာ ပျော်ရွှင်ချမ်းမြေ့စွာ နဲ့ အတူတကွ နေထိုင် နိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းစွာနဲ့ အတူတကွ ယှဉ်တွဲ နေထိုင် ခြင်းကိုဘဲ နိုင်ငံရေး ဝေါဟာရ အရ "ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု" တည်ဆောက်ခြင်းလို့ ပြောနိုင်မယ် ထင်ပါတယ်။

ကိုယ်စားလှယ်တော်ကြီးများခင်ဗျား၊

နိဂုံးချုပ်အနေနဲ့ လူမျိုးရေးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ၊ မည်ကဲ့သို့ပင် ကွဲနေပါစေ၊ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အားလုံးမှာတာ ဝန်ရှိကြပါတယ်။ တိုင်းရင်းသား၊ ပြည်သူ့တရပ်လုံးက လိုလားတဲ့ ဒီမိုကရေစီ အရေးသည်လည်းကောင်း၊ ဖက်ဒရယ်အရေး သည်လည်းကောင်း၊ ငြိမ်းချမ်းရေးမရှိဘဲနှင့် မရရှိနိုင်ကြောင်း အားလုံးသတိပြုကြရမှာ ဖြစ်ကြောင်း ဂါရဝ တရား ရှေ့ထားပြီး တင်ပြလိုက်ရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။